



၁၃

- ၁။ ကော်ပါး လက်ဖော်ရည်း ရေစွဲဗျက် ကြေးချုပ်နှင့်
၂။ ဉာဏ်ထိုးမေသလား ဒီလိုဂျပ်ပါ
၃။ အာလုံးကြော် ဉာဏ်ရွေအလိုသော်
၄။ ထောပတ်အတူအစစ် ခြေခြားနည်း
၅။ ပျက်နာ ကြေးချုပ်သန့်စင်ပို့အတွက်
၆။ သစ်သီးပျော်စက်ခတ္ထ ဆေးကြောနည်း
၇။ စဉ်းတို့တုံး ဆေးကြောနှင့်
၈။ အဝတ်အယည်တွေ အမောင်ပလွှင့်အောင်
၉။ ဟွန်းထည်ပစ္စည်း ထိန်းသီမ်းနည်း
၁၀။ ပို့ခြောက် အမြန်ပျော်အောင် ရေ့စိမ်ပါ
၁၁။ အညွှန်းတွေ လက်မှာခွဲနေတာပျောက်အောင်
၁၂။ အကျိုးတွေ သံရွေးစွန်းတဲ့အခါ
၁၃။ နှင့်းသီပန်းအိုး ကြောက်အောင်
၁၄။ လက်ကိုင်ဖုန်းပါ့က ပါးမွားတွေသံနည်း
၁၅။ ဉာဏ်နှင့်သတ်ကြမယ်
၁၆။ ပါးနှီးဆွဲဗုံးရှင် ဒီလိုလုပ်ပါ
၁၇။ အသံဝင် လည်ပျောင်းနာဖြစ်နေပါသလား
၁၈။ ရေ့စွဲးအိုး ပျိုးကပ်ခြင်းပါ့ဖြစ်အောင်
၁၉။ အဝတ်စမှား မရှုန်းအောင်လျော့နည်း

| | | | | | | | | |
|-----|--|----|-----|---|----|-----|--|----|
| ၁။ | အရည်သာက်ဟင်းမှာ သီပုံးစုံရင် | ၂၄ | ၄၇။ | အဝကျိုးပုလင်း အေးနည်း | ၅၇ | ၇၄။ | ငါးလတ်ဆတ်မှု စစ်သာပုနည်း | ၆၉ |
| ၃။ | ခူးရင်းသီးနှံပေါ်အောင် | ၂၄ | ၄၈။ | ဖယောင်းတိုင် ကြားကြားအောင် | ၅၀ | ၇၅။ | အီမ်ပြောင်တွေ လလာအောင် | ၇၀ |
| ၂။ | ရရှာက်သီးပေါ်အောင်ထားနည်း | ၂၅ | ၄၉။ | ရုံးပတ်သီးဟင်း ချွဲကျိုးနေအောင် | ၅၀ | ၇၆။ | CD ချမ်တွေ အစ်းမထင်အောင် | ၇၁ |
| ၃။ | နှင့်းသီးကိုင်း မည်းပြီး မသေအောင် | ၂၆ | ၅၀။ | စားအုန်းသီး မောင်ရင် | ၅၈ | ၇၇။ | အီမ်ခြောင်းထဲ မြှုမလာအောင် | ၇၁ |
| ၄။ | ကတ်ပြားထက်အောင် သူးနည်း | ၂၆ | ၅၁။ | ဝက်ခြောင်အာရုံးပုဂ္ဂန်အောင် | ၅၀ | ၇၈။ | တဲ့ပါးပွဲဗျာတွေ ကျော်နေရင် | ၇၂ |
| ၅။ | မြှေသည်းလက်သည်း ပိုးစားရင် | ၂၇ | ၅၂။ | ဘဲ့ခြော်ထဲမှာ ပိုးစားကောက်အောင် | ၅၀ | ၇၉။ | ကြွော်ရန်က ကင်းဝေးအောင် | ၇၂ |
| ၆။ | ငွေထည်တွေ အရောင်တောက်ပစ္စချင်ရင် | ၂၈ | ၅၃။ | အေးလိုင်းနဲ့ပျောက်အောင်လုပ်နည်း | ၅၂ | ၈၀။ | ဂလင်းသူးဆိုတွေ ကျော်နေရင် | ၇၂ |
| ၇။ | ဖယောင်းတိုင်ထွန်းခွဲက်မှာ ဖယောင်းကပ်မကျိုးအောင် | ၂၉ | ၅၄။ | သူးဓာတ်တဲ့များ သန့်စင်နည်း | ၅၂ | ၈၁။ | အသားမာမာတွေ နဲ့အောင်ချက်ချင်ရင် | ၇၂ |
| ၈။ | အဝတ်ပါးပါးတွေ ပိုးပွဲတိုက်ရင် | ၂၀ | ၅၅။ | ဝိုက်းပြီးသားတွေ ခွာမရှင် | ၅၂ | ၈၂။ | ပံပင်ပေါက်တွေ သိပ်တွားလွန်းရင် သတိထား | ၇၂ |
| ၉။ | ပိုးကြိုးသွား အတုအစ်ခြောက်လား | ၂၁ | ၅၆။ | သိမ်ခန်းနဲ့ရုံး အစွမ်းအထင်းတွေပျောက်ချင်ရင် | ၅၂ | ၈၃။ | သုစ်သီးတွေ အရောင်တွေကြော်ချင်ရင် | ၇၂ |
| ၁၀။ | မလိုအပ်တဲ့နဲ့ရှာမှာပေါက်ခန့်တဲ့သူးနည်း | ၂၂ | ၅၇။ | အသားငါးတွေကို လက်မပေးအောင်နယ်ချင်ရင် | ၅၂ | ၈၄။ | နာနှုတ်သီးစိတ် ပို့ချို့စေချင်ရင် | ၇၂ |
| ၁၁။ | အိမ်တွင်းလလသန့်စင်ပြီး ရန်းစွဲးအောင် | ၂၂ | ၅၈။ | ပေါင်းပင်များသတ်ရန်း | ၅၂ | ၈၅။ | သေးမွားတဲ့ပွဲဗျားတွေ ကျော်ပျောက်တဲ့အေး | ၇၂ |
| ၁၂။ | ပန်းသို့ထဲကပ်နဲ့ ကြားရှုပ်ခဲ့ပြီး ပိုးမွားမရှိအောင်အပင်နိုက်နည်း | ၂၅ | ၅၉။ | အဝတ်များ နဲ့ညွှေးစေရန်း | ၅၂ | ၈၆။ | ကော်မော်ကြုံးပြင်ပေါ်က ကြော်ဥရုံးတွေ | ၇၀ |
| ၁၃။ | ရရှုက်သို့ပြုပြီး ခြင်နဲ့ ယင်းတွေ မလာအောင် | ၂၆ | ၆၀။ | ကြွော်သားနာကျင့်မှု သက်သာစေရန်း | ၅၂ | ၈၇။ | အဝတ်အထည်တွေ အောင်းနဲ့ မနဲ့အောင် | ၇၁ |
| ၁၄။ | အစိုးချိုင်းကြားတွေမှာ ချွဲးစွဲးကွက်တွေ ရန်းထင်းနေသလား | ၂၇ | ၆၁။ | လည်းချောင်းနာပျောက်ကော်းရန် | ၅၂ | ၈၈။ | ကြော် အပုပါး အကောင်းရွှေးနည်း | ၇၂ |
| ၁၅။ | ခူးခြင်းဖြူစွဲရင် | ၂၈ | ၆၂။ | လည်းချောင်းအောင် အောင် | ၅၂ | ၈၉။ | သုတေသနတဲ့အေး နဲ့ပုံးမထင်အောင် | ၇၁ |
| ၁၆။ | ရရှုရွေးဖန်တီးသစ် မကွဲအောင် | ၂၉ | ၆၃။ | ရှင်းသီးပါးလေးတွေ ပွဲ့စွဲ့နယ်ရင် | ၅၂ | ၉၀။ | အစွမ်းကွက်တွေ ချွဲ့စွဲ့နယ်း | ၇၁ |
| ၁၇။ | သားရေတုလျေားတွေ တောက်ပအောင် | ၂၀ | ၆၄။ | အဝတ်ပို့ ဝွေးပျုံးနေအောင် | ၅၂ | ၉၁။ | ချုံးသုံးတွေကြော်ရင် | ၇၁ |
| ၁၈။ | မျက်နှာပေါ်မှာ ဝက်ခြော်တွေ ပျော်နေရင် | ၂၁ | ၆၅။ | ပျော်ရွှေ့နောင် ရွှေ့နောင် | ၅၂ | ၉၂။ | ကင်းပြီးကောက် ထိုးခဲ့ရလွှဲ့ပ် ပြန္စနည်း | ၇၁ |
| ၁၉။ | သန်းကြွော်သွေး အတုအစ်သလား | ၂၂ | ၆၆။ | သူးချော်(ကြော်)ချွဲ့ အရောင်တွေနဲ့ဆိုရင် | ၅၂ | ၉၃။ | ခေါ်ပါးချော် အရွှေ့တဲ့အောင်းရဲ့ အီမ်ခြောင်းရဲ့ | ၇၁ |
| ၂၀။ | ရရှုရွေးသွေးလဲမှာ ခွဲနေတဲ့ ဟန်းနဲ့တွေ | ၂၃ | ၆၇။ | ကျော်ချွဲ့နောင် ရွှေ့နောင် | ၅၂ | ၉၄။ | ပျော်တောင် ရှုံးလွှားထဲထဲအောင် | ၇၁ |
| ၂၁။ | မှတ်ဆိုတ်ရိုတ်ဓားလက်ကိုင်ပေါ်က သေချေးတွေပျောက်အောင် | ၂၄ | ၆၈။ | အဝတ်ပါးပါး မတွန်းအောင်းရဲ့နည်း | ၅၂ | ၉၅။ | ကော်မော်ရင် ပေါင်အောင်းရဲ့ အောင် | ၇၁ |
| ၂၂။ | အဝတ်ပါးပါး မတွန်းအောင်းရဲ့နည်း | ၂၅ | ၆၉။ | မို့စို့ မြို့မတက်ချင်ရင် | ၅၂ | ၉၆။ | ပေါ်သီးမီးတို့တဲ့အောင် အရောင်မဟည်းအောင် | ၇၁ |
| ၂၃။ | မီးပုံတိုက်ရင်း အဝတ်မီးကျွဲ့မှာ ရာထင်သွားရင် | ၂၆ | ၆၁။ | ဟားဥ္ဓာတ်နည်း | ၅၂ | ၉၇။ | လက်ပြစ် ပိုးသတ်သေး | ၇၁ |
| ၂၄။ | ငါးကြော်သွေ့ ကြွဲပြုရွှေ့နေအောင် | ၂၇ | ၆၂။ | နှားနှီးစို့မဟာ်များ ကြော်သွားရင် | ၅၂ | ၉၈။ | ပန်းကန်တွေ ဝါလာရင် | ၇၁ |
| ၂၅။ | ဟင်းနှီးထဲများများ ကြော်သွားနဲ့ မနဲ့အောင် | ၂၈ | ၆၃။ | နှားနှီးစို့မဟာ်များ စို့မဟာ်များ | ၅၂ | | | |